

သင်ဘာဖြစ်ချင်တာလဲ။

အဲဒါ တော်တော်ခက်တယ်။

ဟိုဟာလည်းဖြစ်ချင်၊

ဒီဟာလည်းဖြစ်ချင်

ဟိုလူနဲ့တူချင်၊ ဒီလူနဲ့တူချင်

အဲဒီလိုဆန္ဒတွေများနေရင်

ဘယ်ဆန္ဒကိုမှ အောင်မြင်အောင်

အကောင်အထည်ဖော်နိုင်မှာမတုတ်ဘူး။

တစ်ခုပဲစိတ်ကူးပါ။

အဲဒီစိတ်ကူးကို ညတိုင်း အိပ်မက်မက်ပါ။

ခေ့တိုင်း အကောင်အထည်ဖော်ပါ။

ဒါဆို သင်တင်မြင်သလောက်

ပန်းဟိုင်ရောက်ဖို့မကြာတာကို

တအံ့တဩတွေ့ရမယ်။

ကဲ ဒီနေ့ သင့်ရဲ့အနာဂတ်မှာ ဘာဖြစ်ချင်တာလဲ။

ဒီနေ့ ကိုယ်နဲ့

မျှော်လင့်ချက်ချင်း၊ ခံယူချက်ချင်းတူတဲ့လူတွေနဲ့

စကားပြောပါ။

သူ့ဆီက သင်တတ်မြောက်သင့်တဲ့အရာတွေရှိသလို

သူကလည်း သင့်ဆီက

ပြန်လည်သင်ယူရောတွေ ရှိမှာပါ။

တတ်နိုင်ရင် ...

သင်တင်မြင်ကြပါလေ၊ တစ်ဖွက်လေ၊ ကတော့

အတူသောက်လိုက်ပါဦး။

လူနဲ့ သူ့ပတ်ဝန်းကျင်ဆိုတာ

အပြန်အလှန် ပြန်လည်သင်ယူနေကြတာပါပဲ။